

အသားအရေ ~ ရှူသည်။ 皮肤白净。  
 ဆွတ်တစ် က၊ <hsut tit> (古)弄潮，浸湿  
 ဆွတ်ပျံ က၊ <hsut pyan> 心旷神怡  
 ဆွတ်ပြုတ် န၊ <hsut pyout> = စွပ်ပြုတ်  
 ဆွတ်ဖျန်း က၊ <hsut phyan> 浇洒，弄湿，泼湿，洒湿； မိုးရေ  
 ~ သဖြင့်သစ်ပင်များစိမ်းလန်းလာကြသည်။ 由于雨水的冲刷，  
 树木变得苍翠起来。  
 ဆွတ်မော က၊ <hsut maw> (诗)心情抑郁，心灰意懒，心  
 力交瘁  
 ဆွတ်လွတ် က၊ <hsut lut> (诗)留恋，眷恋，怀念，忧郁  
 ဆွတ်လှမ်း က၊ <hsut hlan> 摘取，获取，够取； မဟာဝိဇ္ဇာဘွဲ့  
 ကို ~ ရန်ကြိုးစားသည်။ 努力争取文学硕士学位。  
 ဆွန့် က၊ <hsun> ①稀有，极少； သည်နှစ်မိုး ~ သည်။ 今年  
 雨水稀少。 / အစာရေစာ ~ သည်။ 食物奇缺。 ②(古)跃  
 起，飞跃  
 ဆွန့်နင်း က၊ <hsun' nin> (古)跃  
 ဆွန့်နည်း က၊ <hsun' ne> 稀少； မိုး ~ သဖြင့်ရိက္ခာလည်း ~  
 သည်။ 由于雨水稀少而粮食歉收。  
 ဆွန့်နုဆွန့်ပါး က၊ <hsun' non' hsun' pa> 罕见，稀有； သူ့အ  
 ဖေကားစေတနာသဒ္ဓါတရား ~ နိုင်လွန်းလှပါတကား။ 他的父亲  
 真是个无情无义的怪客人。  
 ဆွန့်ပါး က၊ <hsun' pa> 缺乏，减少，弱，差； အစားအသောက်  
 ~ သည်။ 缺少食物。  
 ဆွန့်ရှား က၊ <hsun' sha> ①缺乏； စားနပ်ရိက္ခာ ~ သည်။ 缺  
 乏粮食。 ②价格高昂  
 ဆွပ် က၊ <hsut> (古)啄  
 ဆွမ်း န၊ <hsun: / hswan> 斋饭，斋食； ~ ဆန် 做斋饭的  
 米 / ~ ခါယကာ 布施斋饭的男施主 / ~ တောင်း 盛斋  
 饭用的筐 / ~ ဟင်း 僧用斋菜 / ~ အမေ 布施斋饭的女  
 施主 / ~ ဆုပ် 盛斋饭的带盖的器皿 / ~ ဦး 施主做好  
 饭后先敬给僧人吃的部分  
 ဆွမ်းကပ် က၊ <hsun: kat> 向僧人敬斋  
 ဆွမ်းကြီးလောင်း က၊ <hsun: gyi: laun> 居民同时对僧侣布  
 施； ~ ပွဲ (村、镇、地区集中举行的)斋僧会  
 ဆွမ်းကွမ်း န၊ <hsun: kun> 斋饭，斋食  
 ဆွမ်းကျွေး က၊ <hsun: kywei> 请僧侣用斋； ~ ပွဲ 请若干  
 位僧人用斋并同时宴请亲友  
 ဆွမ်းခံ က၊ <hsun: khan / hswan: khan> 化斋食； ~ ချိန်  
 早八时左右 / ~ စာ 化缘得来的斋饭 / ~ ရွာ 去化斋  
 的村落  
 ဆွမ်းခံထွက် က၊ <hsun: khan htwet> 出去化斋，僧尼等外  
 出化斋食  
 ဆွမ်းခံပြန် I န၊ <hsun: khan pyan/hsun: gan pyan> (喻)  
 早晨九、十点钟； ~ ချိန် 约早晨九点至十点钟 II က၊

化缘后返回寺庙  
 ဆွမ်းခံဝင် က၊ <hsun: khan win> 僧侣到某地化斋； ~ ချိန်  
 早晨八时左右  
 ဆွမ်းခံဝတ် န၊ <hsun: khan wut> 化斋的义务  
 ဆွမ်းခုံ န၊ <hsun: khon> (敬佛用)供桌，供台  
 ဆွမ်းချ က၊ <hsun: khya> 在佛会上向僧人布施斋饭  
 ဆွမ်းစားကျောင်း န၊ <hsun: za: gyaun> 僧侣们吃斋的庙  
 宇  
 ဆွမ်းစားစရပ် န၊ <hsun: za: z-yat> 僧侣进斋的亭子  
 ဆွမ်းစဉ် I န၊ <hsun: zin> ①布施前的准备工作 ②人死  
 后七天之内每日布施的斋 II က၊ <hsun: zin> ①布  
 施前准备 ②人死亡七天之内每日布施  
 ဆွမ်းစဉ်ကြွ က၊ <hsun: zin kywa> 僧人去办丧事的施主家  
 用斋  
 ဆွမ်းစဉ်ပင် က၊ <hsun: zin pin> 请僧人到办丧事的家里  
 用斋  
 ဆွမ်းစိမ်း န၊ <hsun: zei> = ဆွမ်းဆန်စိမ်း  
 ဆွမ်းဆီယစ် က၊ <hsun: zi yit> 僧侣食后咽乏  
 ဆွမ်းဆော် န၊ <hsun: hsaw> 村镇里通知住户准备布斋的  
 人  
 ဆွမ်းဆန်စိမ်း န၊ <hsun: zan zein> 布施用的米和其它物品  
 ဆွမ်းညွှန်/ဆွမ်းညွှန်း က၊ <hsun: hnyun / hsun: hnyun> 安  
 排僧侣去施主家用斋  
 ဆွမ်းတော် န၊ <hsun: daw> ①斋食 ③来化斋的僧侣； ဟဲ့  
 ~ လာပြီ။ 喂，化斋的来了！  
 ဆွမ်းတော်ကြီး န၊ <hsun: daw gyi> 在斋戒日敬佛用的集  
 体募化来的食物  
 ဆွမ်းတော်ကြီးတင် က၊ <hsun: daw gyi: tin> 缅甸八月月盈  
 日众善男信女隆重地以斋饭或水果等敬佛  
 ဆွမ်းတော်တင် I က၊ <hsun: daw tin> 敬斋供佛； နံနက်တိုင်း  
 ~ ခါ။ 每天早上给佛上供。 II န၊ <hsun: daw din> 供  
 佛的斋饭、水果等  
 ဆွမ်းတော်ပွဲ န၊ <hsun: daw bwe> 装斋食的碗、盘等  
 ဆွမ်းတင် I န၊ <hsun: din> 给佛供奉斋饭者 II က၊  
 <hsun: tin> 以糯米糕、椰子、香蕉等敬 ၂ ချိန်ကြီး 神  
 ဆွမ်းပတ် န၊ <hsun: bat> = ဆွမ်းလှည့်  
 ဆွမ်းပန်း န၊ <hsun: pan> 斋饭； ဆွမ်းကြင်းပန်းကြင်းပေးတော်မူ  
 ပါ။ 给点剩斋饭吧！  
 ဆွမ်းပွဲ န၊ <hsun: bwe> 斋席  
 ဆွမ်းပိတ် က၊ <hsun: pheit> ①施主请僧人前来用斋 ②僧  
 侣请施主每天布斋 ③施主奉请僧侣每天前来化斋  
 ဆွမ်းဘုဉ်းပေး က၊ <hsun: phon: pei> 僧侣用斋  
 ဆွမ်းပွား န၊ <hsun: hmwei> 【植】黄喜马莓，叶子香(做饭  
 时放入) Rubus ellipticus, smith